



STATE OF MICHIGAN
OFFICE OF THE GOVERNOR
LANSING

GRETCHEN WHITMER
GOVERNOR

GARLIN GILCHRIST II
LT. GOVERNOR

အုပ်ချုပ်မှုဆိုင်ရာ အမိန့်

အမှတ် 2020-18

ဈေးတက်ခြင်းနှင့်စပ်လျဉ်းသော ကန့်သတ်မှုများလုပ်ဆောင်ခြင်း

အုပ်ချုပ်မှုဆိုင်ရာအမိန့် 2020-8 ကို ပယ်ဖျက်ခြင်း

နိုဗယ်ကိုရိုနာဗိုင်းရပ်စ် (COVID-19) သည် အပြင်းအထန်ဖျားနာခြင်း သို့မဟုတ် သေဆုံးခြင်းကို ဖြစ်စေနိုင်သော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပါသည်။ ၎င်းသည် ယခင်က လူများတွင်မတွေ့ရသည့် ကိုရိုနာဗိုင်းရပ်စ်မျိုးစိတ်အသစ်ကြောင့် ဖြစ်ပွားခြင်းဖြစ်ကာ တစ်ဦးမှတစ်ဦးသို့ အလွယ်တကူ ကူးစက်နိုင်ပါသည်။ လက်ရှိတွင် ထိုရောဂါအတွက် အတည်ပြုထားသော ကာကွယ်ဆေး သို့မဟုတ် တိုက်ဖျက်ကုသနည်းမျိုး မရှိသေးပါ။

၂၀၂၀ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့တွင် မီချီဂန်ကျန်းမာရေးနှင့် လူသားဝန်ဆောင်မှုများဌာနသည် မီချီဂန်တွင် ပထမဆုံး COVID-19 ဖြစ်စဉ်နှစ်ခုကို စစ်ဆေးတွေ့ရှိခဲ့သည်။ အဆိုပါရက်တစ်ရက်တည်းတွင် ကျွန်ုပ်တို့သည် အမိန့်ကြော်ငြာစာအမှတ် ၂၀၂၀-၄ ကို ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါအမိန့်စာတွင် ၁၉၆၃ခုနှစ် မီချီဂန် ဖွဲ့စည်းပုံဥပဒေ အခန်း ၅ အပိုင်း ၁၊ အရေးပေါ် စီမံဆောင်ရွက်ရေးဥပဒေ 1976 PA 390 ၊ ပြင်ဆင်ချက်အဖြစ် MCL 30.401-421 နှင့် ၁၉၄၅ခုနှစ် အစိုးရအရေးပေါ်လုပ်ပိုင်ခွင့်အာဏာများဥပဒေ 1945 PA 302 ၊ ပြင်ဆင်ချက်အဖြစ် MCL 10.31-.33 အောက်တွင် မီချီဂန်ပြည်နယ်တစ်ဝှမ်းလုံးကို အရေးပေါ်အခြေအနေအဖြစ် ထုတ်ပြန်ကြေညာ ခဲ့သည်။

MCL 10.31(1) အရေးပေါ် စီမံဆောင်ရွက်ရေးဥပဒေသည် “ဥပဒေ MCL 30.403(1)-(2)၏ စွမ်းအားဖြင့် အကျိုးသက်ရောက်မှုရှိသည့် အမိန့်ကြော်ငြာစာများ၊ ကြေညာချက်များနှင့် ညွှန်ကြားချက်များ” မှတစ်ဆင့် အစိုးရမှ ဆောင်ရွက်နိုင်သော “သဘာဝဘေးအန္တရာယ် သို့မဟုတ် အရေးပေါ်အခြေအနေအဖြစ်ဖြစ်ပေါ်သည့် အဆိုပါပြည်နယ် သို့မဟုတ် အဆိုပါပြည်နယ်ရှိ နေထိုင်သူများအတွက် အန္တရာယ်များနှင့် ကိုင်တွယ် ဖြေရှင်း”ရန် ကြီးမားသောလုပ်ပိုင်ခွင့်အာဏာများနှင့် တာဝန်များကို အစိုးရထံသို့ အပ်နှင်းပါသည်။ အလား တူစွာပင် အရေးပေါ်အခြေအနေအား ကြေညာပြီးသည့်နောက် “အစိုးရအနေဖြင့် ဖြစ်ပွားရာနေရာအတွင်း အသက်အိုးအိမ်စည်းစိမ်တို့ကိုကာကွယ်ရန် သို့မဟုတ် အရေးပေါ်အခြေအနေကို ထိန်းချုပ်ရန် လိုအပ်သည်ဟု ယူဆပါက သက်ဆိုင်ရာအမိန့်များ၊ စည်းမျဉ်းစည်းကမ်းများကို ချမှတ်နိုင်ကြောင်း” ၁၉၄၅ ခုနှစ် အစိုးရအရေးပေါ်လုပ်ပိုင်ခွင့်အာဏာများ ဥပဒေတွင် ဖော်ပြထားသည်။

www.michigan.gov ဌာနတွင်း၌ ပုံနှိပ်သည်

ဤအရေးပေါ်အခြေအနေဖြစ်လာစဉ်ကတည်းက၊ အချို့သောလုပ်ငန်းများနှင့် လူများသည် COVID-19 ခြိမ်းခြောက်မှုကြောင့် လူအများရှာဖွေဝယ်ယူလာနိုင်သည့် နှာခေါင်းစည်းများ၊ လက်သန့်ဆေးရည်များ၊ သန့်ရှင်းရေးပစ္စည်းများ၊ တစ်ရှူးများ၊ နှင့် အခြားသော ထုတ်ကုန်များကို မမျှတသော လွန်ကဲလှသည့် ကြီးမြင့်သောဈေးနှုန်းများဖြင့် ရောင်းချလာကြကြောင်း သိသာထင်ရှားလှပါသည်။ ထိုသို့သော ဈေးတက်ခြင်းများကိုတားဆီးကာ COVID-19 အရေးပေါ်အခြေအနေအတွင်း မိချီဂန်နယ်သားများ အားလုံးအနေဖြင့် လိုအပ်သည့်ထုတ်ကုန်များကိုဝယ်ယူရာတွင် အကူအညီဖြစ်စေရန်၊ ကုန်စည်များ၊ ပစ္စည်းများ၊ အရေးပေါ်ပစ္စည်းများ၊ နှင့် စားသုံးနိုင်သောပစ္စည်းများကို လွန်ကဲစွာဈေးတင်ခြင်းအား ကန့်သတ်မှုကို ယာယီပြဌာန်းခြင်းမှာ အကျိုးအကြောင်း ဆီလျော်ပြီး လိုအပ်ပါသည်။

အုပ်ချုပ်မှုဆိုင်ရာအမိန့် 2020-8 တွင် ထိုသို့သော ကန့်သတ်မှုများပြုလုပ်ခြင်းကို ပယ်ဖျက်ထားပါသည်။ ဤအမိန့်အရ၊ အုပ်ချုပ်မှု ဆိုင်ရာအမိန့် 2020-8 ကို ပယ်ဖျက်လိုက်ပါသည်။ ဤအမိန့်သည် အခြေအနေအရပြုလုပ်ထားသည့် အချို့သော ချိန်ညှိမှုများဖြင့် အလားတူကန့်သတ်မှုအများအပြားကို ပြဌာန်းထားပါသည်။

၁၉၆၃ ခုနှစ် မိချီဂန်စွဲစည်းပုံဥပဒေနှင့် မိချီဂန်ဥပဒေအတိုင်း လုပ်ဆောင်မှုအရ ဖော်ပြပါအတိုင်း အမိန့်ထုတ်လိုက်ပါသည်-

1. ၎င်းမှာ ချက်ခြင်းသက်ရောက်ပြီး 2020 ခုနှစ်၊ ဧပြီလ 17 ရက်၊ 11:59 pm မတိုင်မီအထိ ဆက်ရှိနေပါမည်။ လူတစ်ဦးသည် လက်လီရောင်းချသူထံမှ မည်သည့်ထုတ်ကုန်ကိုမဆို ဝယ်ယူခဲ့ပါက၊ ထိုသူသည် ပြည်နယ်အတွင်းတွင် ၎င်းဝယ်ယူခဲ့သော ဈေးနှုန်းထက်ပိုမြင့်ကာ ထိုထုတ်ကုန်ကို ပြန်လည်ရောင်းချခြင်း မပြုလုပ်ရပါ။
2. ၎င်းမှာ ချက်ခြင်းသက်ရောက်ပြီး 2020 ခုနှစ်၊ ဧပြီလ 17 ရက်၊ ည 11:59 မိနစ်အထိ အကျိုးဝင်သည်။ လူတစ်ဦး တစ်ယောက်အနေဖြင့် ဈေးနှုန်းတိုးလာမှုအကြောင်းအရင်းမှာ ဈေးကွက်အတွင်းသို့ ကုန်ပစ္စည်း ယူဆောင်စရိတ်မြင့်တက်ခြင်း သို့မဟုတ် 2020 ခုနှစ်၊ မတ်လ 9 ရက်တွင် အကျိုးဝင်သည့် အထူး လျှော့ဈေးဖြစ်စေသည်ဟု မှတ်ယူရမည်ဖြစ်ကြောင်း လက်တွေ့ပြသရွေ့၊ 2020 ခုနှစ်၊ မတ်လ 9 ရက်နေ့အရ အဆိုပါ ကုန်ပစ္စည်းအတွက် လူတစ်ဦးထံ ကမ်းလှမ်းသည့် သို့မဟုတ် ငွေကောက်ခံသည့် ဈေးနှုန်းထက် 20 % ပိုများသည့် ဈေးနှုန်းဖြင့် ဤပြည်နယ်တွင် ကုန်ပစ္စည်းတစ်ခုခုကို ဈေးကွက်တင်ရန် သို့မဟုတ် ရောင်းချရန် မကမ်းလှမ်းရပါ။
3. ဤအမိန့်စာတွင် ရည်ရွယ်သည်များမှာ -
 - က. "လူ" ဆိုသည်မှာ တစ်ဦးချင်း၊ လုပ်ငန်း၊ သို့မဟုတ် အခြားသော တရားဝင်အဖွဲ့အစည်းကို ဆိုလိုပါသည်။
 - ခ. "ထုတ်ကုန်" သည် ဒေါ်လာ ၁၀၀၀ အောက်လျော့သော မျှတသည့်ဈေးကွက်တန်ဖိုးရှိသည့် ကုန်စည်၊ ပစ္စည်း၊ သို့မဟုတ် စားသုံးနိုင်သောပစ္စည်းများ၊ သို့မဟုတ် အရေးပေါ်ထောက်ပံ့မှုတစ်စုံတစ်ရာကို ဆိုလိုပါသည်။
4. ဤအမိန့်သည် မွမ်းမံပြင်ဆင်ထားသော မိချီဂန် စားသုံးသူကာကွယ်ရေးအက်ဥပဒေ၊ 1976 PA 331၊ MCL 445.901-.922၊ သို့မဟုတ် ဤပြည်နယ်၏ အခြားဥပဒေအရ စုံစမ်းစစ်ဆေးရန်၊ ဆုံးဖြတ်ရန်၊ သို့မဟုတ် တာဝန်ရှိမှုကိုပြဌာန်းရန် နိုင်ငံတော်ရှေ့နေချုပ်၏ လုပ်ဆောင်နိုင်စွမ်းကို ကန့်သတ်ခြင်း သို့မဟုတ် အားနည်းစေခြင်း မဟုတ်ပါ။
5. MCL 10.33 နှင့် MCL 30.405(3) တို့နှင့်အညီ၊ ဤအမိန့်ကို ရည်ရွယ်ချက်ရှိရှိ ချိုးဖောက်ခြင်းမှာ ရာဇဝတ်မှုမြောက်သည်။
6. အုပ်ချုပ်မှုဆိုင်ရာအမိန့် 2020-8 ကို ပယ်ဖျက်လိုက်ပါသည်။

ကျွန်ုပ်တို့ကတိုင် မိချိန်ပြည်နယ်၏ တံဆိပ်ရိုက်နှိပ်ကာ ထုတ်ပြန်ခြင်းဖြစ်ပါသည်။

နေ့စွဲ- 2020 ခုနှစ်၊ မတ်လ 20 ရက်
အချိန်- ညနေ ၃ နာရီ ၃၇ မိနစ်



GRETCHEN WHITMER

မြို့တော်ဝန်

မြို့တော်ဝန်၏လွှဲအပ်ချက်အရ

ပြည်နယ်အတွင်းရေးမှူး

